

(q) “Manufacturing Customs Warehouse” means a privately owned warehouse where a person with a legal license may store the privately owned imported goods under customs control for manufacturing operations, before payment of duties and taxes.

၄။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆ ၏ နောက်တွင် ပုဒ်မ ၁၆-က ကိုအောက်ပါအတိုင်းဖြည့်စွက်ရမည်-

Power to license 16-A The Director General may issue a license to a
Manufacturing privately owned warehouse as a Manufacturing
Customs Customs Warehouse.
Warehouse.

၅။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မ ၄၃၊ ပုဒ်မ ၈၀၊ ပုဒ်မ ၁၂၀၊ ပုဒ်မ ၁၉၄၊ နောက်ဆက်တွဲဇယားပုံစံ (က) နှင့် ပုံစံ (ဂ) တို့တွင် ပါရှိသော “by sea” ဆိုသည့် စကားရပ်ကို “by any mode of transport” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၆။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မ ၂၂ တို့တွင် ပါရှိသော “by any means of transport” ဆိုသည့် စကားရပ်ကို “by any mode of transport” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၇။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မ ၄၂ တို့တွင် ပါရှိသော “by any means” ဆိုသည့် စကားရပ်ကို “by any mode of transport” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၈။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၀၀ ပုဒ်မခွဲ (င) ၏ နောက်တွင် ပုဒ်မခွဲ (စ) ကိုအောက်ပါအတိုင်းဖြည့်စွက်ရမည်-

Owner’s power (f) any goods imported may be processed into
to deal with finished products from raw materials in a
warehoused Manufacturing Customs Warehouse.
goods.

၉။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၀၅တွင်ပါရှိသော “by sea or by inland” ဆိုသည့် စကားရပ်ကို “by any mode of transport” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၀။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇ ဇယားအမှတ်စဉ် ၉ ၏ နောက်တွင် ၉-က ကိုအောက်ပါအတိုင်းဖြည့်စွက်ရမည်-

Offences	Section of this Act to which offence has reference	Penalties
<p>9-A If the person chargeable with payment of duties short-levied or erroneously refunded or imposed duties and taxes or penalty or a fine upon any goods are not paid within the limited time,</p>	<p>20, 39 & 193</p>	<p>Such person concerned shall be liable to a penalty not exceeding three times of those payment of duties short-levied or erroneously refunded or imposed duties and taxes or penalty or a fine upon any goods shall be chargeable or shall, on conviction of any such offence before a Magistrate, be liable to imprisonment for a term not exceeding three years or to fine or to both.</p>

၁၁။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇ ဇယားအမှတ်စဉ် ၇၂ ကို အောက်ပါအတိုင်းအစားထိုးရမည်-

Offences	Section of this Act to which offence has reference	Penalties
<p>72. If any person makes or signs, or uses, any declaration or document used in the transaction of any business relating to the Customs, knowing or having reason to believe such declaration or document to be false in any particular, or counterfeits, falsifies or fraudulently alters or destroys any such document, or any seal, signature, initials or other mark made or impressed by any officer of Customs in the transaction of any business relating to the Customs, or, being required under this Act to produce any document, refuses or neglects to produce such document, or, being required under this Act to answer any question put to him by an officer of Customs, does not truly answer such question.</p>	<p>General</p>	<p>Such person or any person concerned shall be liable to a penalty not exceeding three times of the customs value of the goods or such person or any person concerned shall be liable to a penalty not exceeding ten million kyats or such person or any person concerned shall, on conviction of any such offence before a Magistrate, be liable to imprisonment for a term not exceeding three years or to fine or to both.</p>

၁၂။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇ ဇယားအမှတ်စဉ် ၈၀ ကို အောက်ပါအတိုင်းအစားထိုးရမည်-

Offences	Section of this Act to which offence has reference	Penalties
80. If any person, without the approval of the Competent Customs Official under section 202, acts as an agent for the transaction of business as therein mentioned,	202	Such person or any person concerned shall be liable to a penalty not exceeding five million kyats or such person or any person concerned shall, on conviction of any such offence before a Magistrate, be liable to imprisonment for a term not exceeding three years.

၁၃။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၉၂ တွင်ပါရှိသော “fine, penalty or a fine upon any goods” နှင့် “fine, penalty or rate” ဆိုသည့် စကားရပ်ကို “imposed duties and taxes, fine or penalty or a fine upon any goods” ဆိုသည့် စကားရပ်ဖြင့်အစားထိုးရမည်။

၁၄။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၉၃ တွင်ပါရှိသော “penalty or a fine upon any goods” ဆိုသည့် စကားရပ်ကို “imposed duties and taxes, fine or penalty or a fine upon any goods” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၅။ ပုဒ်မ ၂၀၂ တွင် တတိယအပိုဒ်နှင့်စတုတ္ထအပိုဒ်ကိုအောက်ပါအတိုင်းအစားထိုးရမည် -
Custom-house agents. Such officer may, in case of misbehavior of the Person so authorized, confiscate security, or suspend or withdraw such approval, but an appeal against every such confiscation of security or suspension or withdrawal shall lie to the Union

၆

Minister of Planning and Finance, whose decision thereon shall be final.

Every appeal under this section shall be made within one month of the confiscation of security or suspension or withdrawal.

၁၆။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၂၏နောက်တွင် ပုဒ်မ ၂၀၂-က ကိုအောက်ပါအတိုင်းဖြည့်စွက်ရမည်-

Responsibilities of Custom-house agent for Customs declaration, calculation and payment of duties and taxes and other amounts payable.	202-A Such person shall be responsible to declare complete and accurate facts and figures in the Customs declaration in due time.
---	--

၁၇။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(ခ) ၏ နောက်တွင် ပုဒ်မခွဲ (ဂ) ကိုအောက်ပါအတိုင်းဖြည့်စွက်ရမည်-

Rules to be notified.	(c) All rules made under this Act shall be notified in the Gazette. All such rules for the time being in force shall be collected, arranged and published at intervals not exceeding two years, and shall be sold to the public at reasonable price.
------------------------------	---

၁၈။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၈ ၏နောက်တွင် ပုဒ်မ ၂၀၈-က ကိုအောက်ပါအတိုင်းဖြည့်စွက်ရမည်-

Customs Transit.	208-A Customs Transit procedure is applicable with the goods which are transported under Customs control from one Customs office to another.
-------------------------	---

၁၉။ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၉ ၏ နောက်တွင် ပုဒ်မ ၂၀၀၊ ပုဒ်မ ၂၀၁၊ ပုဒ်မ ၂၀၂၊ ပုဒ်မ ၂၀၃ ၊ ပုဒ်မ ၂၀၄ နှင့် ပုဒ်မ ၂၀၅ တို့ကိုအောက်ပါ အတိုင်း ဖြည့်စွက်ရမည်-

Responsibilities of Ministries concerned to cooperate. 210 Any Ministry concerned shall, within the scope of their respective tasks and powers, be responsible for coordinating and cooperating with the Ministry of Planning and Finance for the performance of electronic Customs (e-Customs) or Single Window.

Amount of fees. 211 Customs Declarant, users of electronic Customs (e-Customs) or Single Window, shall pay the amount of fees prescribed by the Director General of Customs from time to time.

Revenue allocation. 212 The revenue collected on importation and exportation may be deposited to the relevant Region or State fund in accord with the percentage prescribed by the Ministry of Planning and Finance with the approval of the Union Government.

Application of international treaties and practices related to Customs. 213 If there are cases which have not been provided for this Act, any other legal instrument and any international treaty to which the Republic of the Union of Myanmar has signed or acceded, then international practices related to Customs may be applicable.
Provided that during the period when such Customs practices could not be complied, the Director-General of Customs has the power to issue the orders and

notifications, that not contravene the existing laws, rules and regulations of Myanmar, with the permission of the Union Minister of Planning and Finance, relating to such Customs practices and these may be applied.

214(A) Activities of international cooperation on Customs shall cover:

Activities of international cooperation on Customs.

- (1) Negotiation, conclusion and organization of implementation of treaties and international agreements on Customs;
- (2) Exploitation and exchange of information and technical cooperation with customs authorities of foreign countries and related international organizations;
- (3) Dispatch of Myanmar customs officials abroad and receiving foreign customs officials sent to Myanmar to perform technical customs operations in accordance with the law on customs, treaties to which the Republic of the Union of Myanmar becomes a party or concluded international agreements;
- (4) Exercise of rights, performance of obligations and enjoyment of interests of the State of Myanmar at the World Customs Organization, customs related international organizations, countries and territories.

(B) Myanmar Customs Department shall be responsible to carry out activities prescribed in sub-section (A) of this section in accordance with existing laws.

